



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်၏ နှစ်ပတ်တင်္ဂြိမ် အခြေအနေ တင်ပြချက် ဇူလိုင် ၅ ရက်
Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand
Phone: 08 2196 2258, E-mail:kcsn2010@gmail.com


ဇူလိုင် ၂၂ ရက်၊ ၂၀၂၁ ခုနှစ်
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်၏ နှစ်ပတ်တင်္ဂြိမ် အခြေအနေ တင်ပြချက် ဇူလိုင် ၅ ရက်
ဇူလိုင် ၁၈ ရက်၊ ၂၀၂၁ ခုနှစ်
ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကော်စီ၏ ချိုးဖောက်မှုများ အကျဉ်း

စဉ်		ဖေဖော်ဝါရီ ၁ - ဇူလိုင် ၄ ရက်နေ့	ဇူလိုင် ၅ - ဇူလိုင် ၁၈ ရက်နေ့	စုစုပေါင်း
၁	သတ်ဖြတ်ခံရခြင်း	၇၆	၆	၈၂
၂	ဖမ်းဆီးခံရခြင်း	၁၃၂		၁၃၂
၃	ထိခိုက်ဒဏ်ရာရခြင်း	၁၀၂		၁၀၂
၄	အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ			
	လျှိုင်ကော်မြို့	၇		၇
	ဒီးမော့ဆိုမြို့	၁၆၅		၁၆၅
	ဖယ်ခုံမြို့	၄၈	-	၄၈
၅	ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	-၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	- ၇၈		၇၈
	ဖါးဆောင်းမြို့နယ်	- ၁၅၂		၁၅၂
	ရှားတောမြို့နယ်	- ၅၄		၅၄
	ဖယ်ခုံမြို့နယ်	- ၆၄၈		၆၄၈
	ဘောလခဲမြို့နယ်		၄၂	၄၂
	စုစုပေါင်းထုတ်ပယ်ခြင်း	၂၅၈၁		၂၆၂၃

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ. ဧူလှိုင် ၄ ရက်နေ့ အထိ	IDPs အသစ် ဧူလှိုင် ၅ မှ ဧူလှိုင် ၁၈	စုစုပေါင်းထွက်ပြေးတိမ်းရှောင်မှု များ
၁	လွိုင်ကော်	၁၄၃၁၁	၈၀၀၀	၂၂၃၁၁
၂	ဒီးမော့ဆို	၅၅၂၆၅		၅၅၂၆၅
၃	ဖရူဆို	၂၇၂၉		၂၇၂၉
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၃၀၀၀၀		၃၀၀၀၀
၆	ရှားတော	၇၂၉		၇၂၉
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၀၀	၂၆၂၉	၂၉၂၉
	စုစုပေါင်း	၁၀၈၃၄၄	၁၀၆၂၉	၁၁၈၉၆၃

စကစတိုက်ခိုက်မှုများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဇူလိုင်လ(၅)ရက်မှ ဇူလိုင်(၁၈)ရက်၊ ၂၀၂၁ခုနှစ်



• သတ်ဖြတ်ခြင်း

လွန်ခဲ့သော နှစ်ပတ်အတွင်း စစ်ကောင်စီမှ သတ်ဖြတ်ခြင်းခံရသော မှတ်တမ်း ဦးရေမှာ ၇၆ ဦးမှ ၈၂ ဦးအထိ တိုးလာခဲ့သော်လည်း ထိုတိုးလာသော အလောင်းများသည် ဖော်ပြလို့မရတော့သည့် မြေပြင်မှ ပုပ်သိုးနေသော ခန္ဓာကိုယ်များအား ရေတွက်ခြင်းမရှိပါ။ သတ်ဖြတ်ခြင်းခံရသော အရပ်သား (၆)ဦးမှာ သတင်းပေးသူများဖြစ်ကြောင်း စွပ်စွဲခံရသူများ ဖြစ်ကြသည်။

• ဆက်လက်ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ ရန်လိုတိုက်ခိုက်မှုများ

ဇူလိုင်လ ၁၂ ရက်နေ့တွင် KNPP နှင့် KNDF တပ် တို့မှ လွိုင်ကော်မြို့နယ် မြောက်ဘက် နယ်မြေ ရှင်းလင်းရေးပြုလုပ်ပြီး KNPP ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသော စစ်ကောင်စီ ခလရ (၅၃၀) နှင့် တပ်မ (၆၆) တို့အကြား တိုက်ပွဲလေးကြိမ်ဖြစ်ပွားခဲ့သည်။ ၎င်းတိုက်ပွဲ (၄)ကြိမ်သည် ၁) မနက် ၈ နာရီ နန်းကွယ်ကျေးရွာ မြောက်ဘက်။ ၂) နေလည့် ၁၂ နာရီတွင် သီရီးဒါးဝမ်ခိုင်းကျေးရွာ။ ၃) ညနေ ၄ နာရီ ၁၅ မိနစ်တွင် ဒေါတဟေးကျေးရွာ။ ၄) ညနေ ၆ နာရီတွင် ဒေါတဟေးနှင့် ဘုရားဖြူ ကျေးရွာတို့တွင် အသီးသီး တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၁၄) ဦး သေဆုံးခဲ့ပြီး လွိုင်လင်လေးမြို့နှင့် တီးလုံကျေးရွာအုပ်စု အနီးတဝိုက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ပြီး ပြည်လည်ဆုတ်ခွါသွားခဲ့သည်။ စစ်ကောင်စီမှ ဒေသခံရွာသားများ၏ အိမ်မွေးတိရစ္ဆာန်များဖြစ်သော ကြက် နှင့်ဝက်များအား သတ်ဖြတ်စားသောက်ခဲ့သည်။ တိုက်ပွဲကြောင့် ကျေးရွာပေါင်း (၂၀) ရွာမှ လူဦးရေ ၈၀၀၀ ဝန်းကျင်ခန့် နေရပ်စွန့်ခွါပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။

ဇူလိုင် ၁၂ ရက်နေ့ တရက်တည်းတွင် ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်ကျေးရွာ အိမ်နံပါတ် ၃-၂၇ ၏ အိမ်သာကျင်းထဲတွင် ပုပ်သိုးနေသော လူသေအလောင်းများ အား ကလလတ၊ ကယန်း ပြည်သစ်တပ် နှင့် ကယောနီအဖွဲ့တို့မှ တွေ့ရှိခဲ့သည်။ ၎င်းနေရာတွင် စစ်ကောင်စီတပ်၊ တပ်မ ၆၆မှ နှစ်လတပ်စွဲခဲ့သောနေရာဖြစ်ပြီး ဇူလိုင် (၁၀)ရက်နေ့တွင် ထွက်ခွါသွားခဲ့သည်။ ၎င်းတွေ့ရှိခဲ့သော လူသေ အလောင်းများအား ကလလတ၊ ကယန်း ပြည်သစ်တပ် မှ မီးရှို့ မြုပ်နှံကူညီခဲ့သည်။

ဇူလိုင် ၁၆ ရက်နေ့တွင် KNPPနှင့် KNDF တို့၏ လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာတွင် အင်အား ၅၀ခန့် ရှိ စစ်ကောင်စီ တပ်မ ၆၆နှင့် KNPPနှင့် KNDFတို့ကြား မွန်းလွဲ ၂နာရီ ၄၅ မိနစ်အချိန်တွင် မိနစ် (၃၀)ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ် မှ ထိခိုက်ဒဏ်ရာရသည့် အရေအတွက်များ မသိရှိရသော်လည်း တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် နယ်မြေ ရှင်းလင်းရေးအတွက် စစ်အင်အား ၂၀၀ ကျော် ထပ်မံပို့ဆောင်ခဲ့သည်။ ဇူလိုင် ၁၈ ရက်နေ့တွင် ဘောလခဲမြို့မှ နန်းဖဲကျေးရွာအုပ်စုအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်များသည် နန်းဖဲကျေးရွာ သို့ဝင်လာပြီး ဖရူဆိုမြို့နယ် တော်ခူ ကျေးရွာသို့

ဆက်လက်ချီ တက်ခဲ့သည်။ တိုက်ပွဲများ ကြောင့် တော်ရုံ ကျေးရွာအုပ်စုနှင့် နန်းဖဲကျေးရွာအုပ်စုတို့မှ ရွာသားများ ၂၆၂၉ ဦး နီးစပ်ရာ တောတွင်းသို့ ပုန်းရှောင်နေကြရသည်။ နန်းဖဲကျေးရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်များသည် ရွာသားများ၏ အိမ်ပြတင်းပေါက် နှင့် တံခါးများအား ဖျက်ဆီးသွားခဲ့သည်။



နန်းဖဲကျေးရွာအုပ်စုအတွင်း စစ်ဘေးရှောင်သစ်များ။ ဓါတ်ပုံ - PKPF

စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကြောင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များနှင့် ပူးပေါင်းပြီး စစ်ကောင်စီအား တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၎င်းတို့၏ ကြေညာချက်သည် ယာယီအပစ် အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီ ဟူသော အဓိပ္ပါယ် သက်ရောက်ပြီး တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ဖော်ပြခဲ့သည်။

• **ကရင်နီပြည်၏ ကိုဗစ်အခြေအနေ**

ကိုဗစ်တတိယလှိုင်းတွင် ကရင်နီပြည်သည်လည်း မြန်မာနိုင်ငံ၏ ကိုဗစ် ၁၉ ကူးစက်ခံရသည့် ပြည်နယ် တစ်ပြည်နယ် ဖြစ်လာခဲ့သည်။ ဇွန်လ ၁၅ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့အထိ ကုဗစ်ကူးစက်ခံရသော လူဦးရေသည် ၁၅၇ ဦးဖြစ်ပြီး ၃ ဦး သေဆုံးပြီး ကူးစက်ခံရသူအများစုမှာ လွိုင်ကော်မြို့မှဖြစ်သည်။ ၎င်းပျံ့နှံ့မှု မြန်ဆန်သည့် ရောဂါကြောင့် ကျန်းမာရေးအခံရှိသူများနှင့် ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံမှုများကြောင့် စစ်ပြေးရှောင်ပြည်သူများအတွက် ပိုမို စိုးရိမ်စရာများ ဖြစ်လာသည်။ ဒေသခံအသိုင်းအဝိုင်းများသည် ၎င်းတို့၏ ကိုဗစ်ကာကွယ်ရေးအတွက်

ကျေးရွာအဝင်အထွက်များတွင် ကျန်းမာရေး စစ်ဆေးခြင်းများ ပြုလုပ်လာခဲ့ကြသော်လည်း ကျန်းမာရေး အတွေ့အကြုံ နည်းပါးသည့်အပြင် ပစ္စည်းကိရိယာများ လုံလောက်မှုမရှိချေ။ စစ်ကောင်စီ၏ နိုင်ငံစီမံအုပ်ချုပ်မှု ညံ့ဖျင်းမှုကြောင့်နှင့် ပြိုလဲသွားသော ကျန်းမာရေးစနစ်များ ကြောင့် စိုးရိမ်မှုအပြည့်နှင့် ကပ်ရောဂါဆိုးလည်း ပိုမိုဆိုးရွားလာနိုင်သည်။

• **နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူနှင့် လူသားချင်းကူညီထောက်ပံ့မှု အခြေအနေ**

မိုးရာသီကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သည့် စစ်ရှောင်ပြည်သူများ သည် နေရာထိုင်ခင်း အတွက် အခက်အခဲရှိသည်။ တချို့သော စစ်ရှောင်များသည် မိုးကာကဲ့သို့သော အမိုးအကာများ ရှိသော်လည်း ဟောင်းနွမ်းပြီးနှစ်ထပ်သုံးကာ မိမိကိုယ်ကိုယ် မိုးမှ ကာကွယ် ထားရသည်။ မိုးကြီးလျှင် ထိုနှစ်ထပ်ဖြင့် မိုးကာသည်လည်း လုံလောက်သော အကာအကွယ်မပေးနိုင်ပေ။ အချို့သော စစ်ရှောင်ပြည်သူများသည် မည်သည့်မိုးကာအကာအကွယ်မျှ မရှိကြချေ။

ထို့အပြင် သောက်သုံးရေ၊ ချက်ပြုတ်ရန် သန့်ရှင်းသောရေနှင့် အာဟာရရှိသော အစားအစာ မရှိသည့်အတွက် အိုင်ဒီပီကလေးနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် ဝမ်းလျှော၊ အရေပြား ရောဂါနှင့် ဝဲနာရောဂါဝေဒနာများ ခံစားနေကြရသည်။ တစ်ကိုယ်ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အိမ်သာ ရှားပါးမှုကြောင့် ဝမ်းလျှောရောဂါများ ဖြစ်ပေါ်စေသည်။ မိုးရာသီတွင် ရာသီတုတ်ကွေးနှင့် ငှက်ဖျားရောဂါများလည်း ပျံ့ပွားနိုင်သည်။ ဆေးဝါး လုံလောက်မှုမရှိသည့် အတွက် ဤကဲ့သို့သော ရောဂါများ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်လာသည်။ တချို့သောနေရာများတွင် ပါရာစီတမော တမျိုးတည်းသာ ရှိသည်။

ကရင်နီလူသားချင်း စာနာထောက်ထားမှုအဖွဲ့အောက်မှ ဒေသခံလူမှုအသင်းအဖွဲ့ များနှင့် ဘာသာရေး အသင်းအဖွဲ့များမှ ကရင်နီအိုင်ဒီပီကူညီရေးကွန်ယက်နှင့် စစ်ရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ခေါက်ဆွဲနှင့် အခြားသော ရိက္ခာခြောက်များအား ကူညီနေကြရသည်။ ခြင်ထောင်၊ မိုးကာနှင့် စာသင် အထောက်အကူပစ္စည်းများလည်း ဖြန့်ဝေခဲ့သည်။ သို့သော်ငြားလည်း ၎င်းကူညီမှုများသည် အိုင်ဒီပီအတွက် လုံလောက်သော အကူအညီများ မရရှိခဲ့ပေ။

နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် Save the Children, UNHCR, Mercy Corps, NRC, ACF, MAG နှင့် IRC တို့သည် ကရင်နီပြည်တွင် ဆက်လက်တည်ရှိပြီး ဆက်လက်အလုပ်လုပ်ကိုင်ခြင်း ရှိမရှိ၊ ရှင်းလင်းမှုမရှိချေ။ ၎င်းအဖွဲ့အစည်းများသည် ကရင်နီလူထုကိုအကူအညီပေးခြင်းများ မတွေ့ရှိရပေ။

Contact persons:
Khu Ko Reh Tel: +668 2196 2258
Ruby Tel: +666 3184 2980
Email: kcsn2010@gmail.com